

ကျန်းမာရေးအာမခံစည်းကမ်းချက်များ

ကျန်းမာရေးအာမခံအကာအကွယ်အမျိုးအစားအလိုက် ရရှိနိုင်သည့် အကျိုးခံစားခွင့်များ

စဉ်	အာမခံအကာအကွယ်နှင့် ယူနစ်	အကျိုးခံစားခွင့် ရရှိနိုင်မှု	လျော်ကြေးပေးချေရမည့် အကြောင်းအရင်း	အကျိုးခံစားခွင့်ငွေ (ကျပ်)
၁။	အခြေခံအာမခံ အကာအကွယ် ၁ ယူနစ်	<ul style="list-style-type: none"> ရောဂါကြောင့် ဆေးရုံတက်ခြင်း။ မတော်တဆမှုကြောင့် ဆေးရုံ တက်ခြင်း။ သေဆုံးခြင်း 	<ul style="list-style-type: none"> ဆေးကုသရန်ရည်ရွယ်ချက်ဖြင့် ဆေးရုံတက်သည့်အခါ သေဆုံးသည့်အခါ 	<ul style="list-style-type: none"> ဆေးရုံတက်ရက်တစ်ရက်လျှင် ကျပ် ၁၀,၀၀၀ (အများဆုံးရက် ၆၀ အထိ) (၁၀) သိန်း ကျပ်
၂။	ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁) ၁ ယူနစ်	<ul style="list-style-type: none"> ခွဲစိတ်ကုသခြင်း ကိုယ်ဝန်ပျက်ကျခြင်း 	<ul style="list-style-type: none"> တစ်ကိုယ်လုံး မေ့ဆေး (သို့မဟုတ်) ကိုယ်တစ်ပိုင်း ထုံဆေးဖြင့် ခွဲစိတ်ကုသမှုကို ခံယူသည့်အခါ သဘာဝအလျောက် ကိုယ်ဝန်ပျက်ကျခြင်း (သို့မဟုတ်) ရောဂါကြောင့် ကိုယ်ဝန်ပျက်ကျခြင်း ဖြစ်ပြီး၊ ကိုယ်ဝန်ပျက်ကျခြင်း အတွက် ကုသမှုအဖြစ် ဆေးရုံတက်ပြီး ခွဲစိတ်မှု၊ ကုသမှုကို ပြုသည့်အခါ 	<ul style="list-style-type: none"> ခွဲစိတ်ကုသမှုအတွက် အမှန်တကယ် တိုက်ရိုက် ကုန်ကျစရိတ်။ သို့သော် အနည်းဆုံး ၅ သိန်းကျပ် ဝယ်ယူထားသည့် ယူနစ်နှင့်မဆိုင်ဘဲ ၃ သိန်းကျပ် ခွဲစိတ်ကုသခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်း နှစ်ခုပေါင်းအတွက် ၅ သိန်း ကျပ် x အာမခံထားသည့် ယူနစ်ပေါင်းကို စုစုပေါင်း အများဆုံးပေးချေနိုင်သည့် ပမာဏအဖြစ် သတ်မှတ်မည်။

၃။	<p>ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၂) ဝ ယူနစ်</p>	<ul style="list-style-type: none"> ဆေးရုံ/ဆေးခန်း ပြသခြင်း 	<ul style="list-style-type: none"> ဆေးကုသရန် ရည်ရွယ်ချက်ဖြင့် ဆေးရုံ/ဆေးခန်း ပြသသည့်အခါ 	<ul style="list-style-type: none"> ဆေးရုံ/ဆေးခန်း တစ်ကြိမ်ပြလျှင် တစ်ယူနစ် ၂,၅၀၀ ကျပ် သို့သော် ၁၀,၀၀၀ ကျပ် x အာမခံထားသည့် ယူနစ်ပေါင်းကို စုစုပေါင်း အများဆုံး ပေးချေ နိုင်သည့် ပမာဏ အဖြစ် သတ်မှတ်မည်။
----	--	---	--	---

အာမခံအကျိုးခံစားခွင့် အကျိုးမဝင်သည့်အချက်များ

အောက်ဖော်ပြပါ ကိစ္စရပ်တစ်ခုခုနှင့် ပတ်သက်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်ခံစားရသော ဒဏ်ရာရခြင်း၊ ရောဂါရရှိခြင်း၊ ဆေးရုံတက်ရခြင်း၊ ခွဲစိတ်ကုသရခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သေဆုံးခြင်း၊ ဆေးရုံ/ ဆေးခန်း ပြသခြင်း တို့အတွက် အကျိုးခံစားခွင့် အကျိုးမဝင်မည် မဟုတ်ပါ။ (Exclusion) -

- ဆေးကုသမှုခံယူနေခြင်း၊ ဆေးကုသရန် ဆရာဝန်၏ ထောက်ခံချက်ကို ရရှိထားခြင်း၊ ရောဂါလက္ခဏာ ရှိပြီးသားဖြစ်နေခြင်း။
- သားဖွားခြင်း၊ ဗိုက်ခွဲမွေးခြင်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ခွဲစိတ်ကုသမှု၊ သို့သော် အာမခံထားပြီးနောက် ကိုယ်ဝန်နှင့် အာမခံထားချိန်တွင် ပုံမှန်ဖြစ်နေသော ကိုယ်ဝန်ကြောင့် ဖြစ်လာသည့် တွဲဖက်ရောဂါများ (ကိုယ်ဝန်ဆိပ်သင့်ခြင်း၊ ကိုယ်ဝန်ဆောင်သွေးတိုးရောဂါ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါစသည်တို့) ကြောင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းသည် အကျိုးခံစားခွင့် ပေးချေရန် အကျိုးမဝင်သည်။ ထို့အပြင် ကိုယ်ဝန်ပျက်ကျခြင်းသည် ရွေးချယ်နိုင်သည့် အာမခံအကာအကွယ် (၁) ကို ဝယ်ယူထားပါက အကျိုးခံစားခွင့် ပေးချေရန် အကျိုးမဝင်သည်။
- စိတ်ပေါ့သွပ်ခြင်း (Psychosis)၊ စိတ်ရောဂါဝေဒနာများကြောင့်ဖြစ်ခြင်း (Mental Disorders) ။
- ကျန်းမာရေးစစ်ဆေးရန်နှင့် အနားယူအားမွေးရန် ဆေးရုံတက်ခြင်း။
- သားသမီး ရလိုမှုဖြင့် ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်း။
- မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှအပဖြစ်သော သွားနှင့်ပတ်သက်သည့် ကုသမှုအတွက် ဖြစ်ခြင်း။

- မတော်တဆထိခိုက်ဒဏ်ရာရခြင်းမှ အပဖြစ်သော မျက်မှန်အပါအဝင် မျက်စိစမ်းသပ်ခြင်း၊ အမြင်သွေဖယ်ခြင်း၊ မျက်စိကုသခြင်း၊ အမြင်အာရုံ ကောင်းမွန်လာအောင် ပြုပြင်ရန်ဖြစ်ခြင်း။
- အလှအပ အတွက်ဖြစ်ခြင်း။
- နားကြားကိရိယာ တပ်ဆင်ရန်အတွက်ဖြစ်ခြင်း။
- ကိုယ်ခန္ဓာ ချို့ယွင်းခြင်း (Physical Defect) (သို့မဟုတ်) မသန်စွမ်းခြင်း (infirmity) ။
- မူးယစ်ဆေးဝါးသုံးစွဲခြင်း။
- ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်း။
- AIDS/HIV ဖြစ်ခြင်း။
- အကြမ်းဖက်ဖျက်စီးခြင်း၊ အဓိကရုဏ်း၊ စစ်နှင့် စစ်အသွင်ဖြစ်ပွားခြင်း (စစ်ပြုခြင်းများ၊ စစ်ပွဲကဲ့သို့ တိုက်ခိုက်ခြင်း၊ စစ်တပ် (သို့မဟုတ်) အာဏာသိမ်းခြင်းနှင့် ဖော်ပြပါ ဖြစ်ရပ်တစ်ခုခုနှင့် တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သော အကျိုးသက်ရောက်မှု တစ်ရပ်ရပ်ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ နီးကပ်စွာသော်လည်းကောင်း၊ ဝေးလံစွာသော်လည်းကောင်း ဖြစ်ပေါ်စေသော၊ အားပေးသော၊ အခြေခံသော၊ ပေါ်ပေါက်သော မည်သည့် မတော်တဆ ဖြစ်ပွားခြင်း၊ ဆုံးရှုံးခြင်း၊ ပျက်စီးခြင်း) ။
- ရောဂါကြောင့် ဆေးရုံတက်ရက်ပေါင်းသည် (၃) ရက်နှင့်အောက် ဖြစ်သော ဆေးကုသမှုများ။
- လိမ်လည်တောင်းခံသည့် ဖြစ်ရပ်များ။
- မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကို ဒဏ်ရာ အနာတရဖြစ်အောင် ပြုလုပ်ခြင်း။

စည်းကမ်းချက်များ

- ၁။ အာမခံထားရှိသူကိုယ်တိုင်က ကျန်းမာရေးအာမခံ အဆိုလွှာပါ ဖော်ပြချက်များတွင် ပေါ့ဆစွာဖော်ပြခြင်း၊ မှားယွင်းစွာဖော်ပြခြင်း၊ တမင်ရည်ရွယ်ချက်ဖြင့် လွဲမှားစွာဖော်ပြခြင်း၊ ထိန်ချန်ခြင်း၊ လိမ်လည်ခြင်းစသည့် မမှန်မကန်ဖော်ပြခြင်း များရှိပါက အာမခံစာချုပ်ပါ အကျိုးခံစားခွင့် ဆုံးရှုံးမည်။
- ၂။ အာမခံပရီမီယံ ပေးသွင်းသည့်အချိန်မှစ၍ အာမခံသက်တမ်း ၈ သည်။ အာမခံသက်တမ်း (၁) နှစ် ပြည့်မြောက်သည့်နေ့၏ ည (၁၂) နာရီ တွင် သက်တမ်း ကုန်ဆုံးမည်။
- ၃။ အာမခံထားသူက အာမခံစာချုပ် ရပ်စဲခြင်းကြောင့် ပရီမီယံအမ်းငွေ ခံစားခွင့်မရှိပါ။ အာမခံလက်ခံသူမှ အာမခံစာချုပ် ရပ်စဲလိုလျှင် ကျန်ရှိကာလအတွက် ရက်တွက်နှုန်းဖြင့် ပရီမီယံပြန်အမ်းမည်။

- ၄။ ပထမအကြိမ် ပရီမီယံပေးသွင်းပြီးနောက် ကျန်ကာလများအတွက် ပရီမီယံပေးသွင်းမှု စနစ်အရ ပရီမီယံပေးသွင်းရမည့် သတ်မှတ်နောက်ဆုံးနေ့၏ နောက်တစ်နေ့မှ (၁၅) ရက် အတွင်း ပေးသွင်းရန်၊ အကျိုးခံစားခွင့်ပေးချေရမည့် ကိစ္စဖြစ်ပွားပါက အကျိုးခံစားခွင့်ပေးမည့် ငွေထဲမှ စောင့်ဆိုင်းကာလအတွင်း မပေးချေရသေးသည့် ပရီမီယံကို ခုနှိမ်၍ ပေးလျော်မည်။ ပရီမီယံကြေးပေးသွင်းမှုမရှိဘဲ ပရီမီယံကြေး ပေးသွင်းရန် စောင့်ဆိုင်းပေးသည့်ကာလကို ကျော်လွန်သွားပါက အာမခံစာချုပ်သည် စောင့်ဆိုင်းကာလပြည့်သည့်နေ့၏ နောက်တစ်နေ့မှစပြီး အကျိုးသက်ရောက်မှု ပျက်ပြယ်သွားမည် ဖြစ်ပါသည်။ သက်တမ်းဆက်အာမခံစာချုပ်များအတွက် အာမခံသက်တမ်းပြန်စသည့် ကြားကာလတွင် ပရီမီယံပေးသွင်းရန် စောင့်ဆိုင်းကာလ မရှိပါ။
- ၅။ အာမခံထားသူအနေဖြင့် ဆေးရုံတက်ရောက် ကုသမှုခံရပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြားရန်ဖြစ်ပြီး ဆေးရုံဆင်းသည့်နေ့မှစ၍ အလုပ်လုပ်ရက် (၁၀) ရက် အတွင်း ဆေးကုသမှု မှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့် တောင်းခံရမည်။
- ၆။ အကျိုးခံစားခွင့် တင်ပြ တောင်းခံခြင်းအတွက် အာမခံလက်ခံသူမှ ထပ်မံတောင်းခံလိုသော လိုအပ်ချက်များကို အာမခံထားသူမှ (၃) လ အတွင်း ပေးပို့နိုင်ခြင်းမရှိပါက အကျိုးခံစားခွင့် ဆုံးရှုံးမည်။
- ၇။ အာမခံထားရှိပြီး (၁) လ အတွင်း ဆေးရုံတက်စရိတ်တောင်းခံသော ဖြစ်ရပ်များအတွက် တင်ပြသော ရောဂါများကို အာမခံလက်ခံသည့် ကုမ္ပဏီ၏ ကျွမ်းကျင်သူများမှ ထပ်မံစိစစ်မည် ဖြစ်သည်။
- ၈။ ကျန်းမာရေးအာမခံသည် ဆေးရုံတက်ရောက် ဆေးကုသမှုခံရခြင်းအတွက် အာမခံအကာအကွယ်ပေးခြင်းသာဖြစ်၍ အာမခံထားသူ ဆန္ဒအရ ဆေးစစ်ရန် ဆေးရုံတက်ခြင်းအတွက် အကျိုးမဝင်ပါ။
- ၉။ ဆေးရုံ/ ဆေးခန်း ပြသခြင်း အကျိုးခံစားခွင့်အနေဖြင့် အာမခံကုမ္ပဏီက သတ်မှတ်ထားသည့် ဆရာဝန်၏ ဆေးစစ်ချက်ထောက်ခံစာ (သို့မဟုတ်) ဆေးကုသမှု မှတ်တမ်းစာအုပ်ဖြင့် ဆေးရုံ/ ဆေးခန်း ပြသထားခြင်း ရှိ/ မရှိ ကို အတည်ပြုနိုင်ရန် လိုအပ်ပါသည်။